

AYA SimplePay

Convert your Credit Card purchase into low-interest monthly instalments.

Frequently Asked Questions

Credit Card ဖြင့် ဝယ်ယူခြင်းများကို အတိုးနှုန်းသက်သာသော လစဉ်အရစ်ကျပေးချေမှုစနစ် (Instalment Payment Plan-IPP) သို့ ပြောင်းလဲလိုက်ပါ။

အောက်ပါအချက်အလက်များသည် Simple Pay Instalment Plan အတွက် သိထားသင့်သော အကြောင်းအရာများ ဖြစ်ပါသည်။

General

၁။ Simple Pay Instalment Plan ဆိုသည်မှာအဘယ်နည်း။

သင်၏ Credit Card ဖြင့် ဝယ်ယူခြင်းများကို အတိုးနှုန်းသက်သာသော လစဉ်အရစ်ကျပေးချေမှုစနစ်ဖြစ်သည့် Simple Pay Instalment Plan ဖြင့်ဝယ်ယူခြင်းသို့ ပြောင်းလဲပါ။ Simple Pay Instalment Plan သည် AYA Credit Card ဖြင့်အသုံးပြုနိုင်သည့် ပုံသေလစဉ်အရစ်ကျပေးချေမှု အစီအစဉ်ဖြစ်ပြီး အများဆုံး(၁၂)လ အထိ ရရှိနိုင်ပါသည်။

၂။ Instalment Payment Plan ပုံစံအမျိုးအစား ဘယ်နှစ်မျိုးရှိသနည်း။

Simple Pay Instalment Plan (၂) မျိုးရှိပါသည်။

သင်၏ဝယ်ယူခြင်းများအတွက် အောက်ပါပုံစံမျိုးဖြင့် ပေးချေနိုင်ပါသည်။

- ၆လ(၆%အတိုးနှုန်း)
- ၁၂လ(၁၂% အတိုးနှုန်း)

ဥပမာအားဖြင့် ကျပ် ၁၂၀,၀၀၀ ဖိုးကို (၁၂)လ plan ဖြင့်ဝယ်ယူပါက အတိုးနှုန်းမှာ ၁၂%(ကျပ်၁၄,၄၀၀)ဖြစ်ပြီး တစ်လလျှင် ၁၁,၂၀၀ ကျပ်ကို ပြန်လည်ပေးဆပ်ရပါသည်။

၃။ Simple Pay Instalment Plan ကိုမည်သည့် Transaction အမျိုးအစားများအတွက် လျှောက်ထားနိုင်သနည်း။

Simple Pay Instalment Planသည် လူသုံးကုန်လျှပ်စစ်ပစ္စည်း ဝယ်ယူခြင်းများအတွက် သင့်လျော်ပါသည်။ Simple Pay တွင် ငွေကြိုထုတ်ခြင်း၊ ငွေလွှဲခြင်း နှင့် ဘဏ်ဝန်ဆောင်မှု အဖိုးအခများမပါဝင်ပါ။ Simple Pay ကို ကျပ် (၁၀၀,၀၀၀)နှင့် အထက် ဝယ်ယူခြင်းများတွင် အသုံးပြုနိုင်ပါသည်။

Using SimplePay

၁။ SimplePay Instalment Plan ကိုမည်သို့လျှောက်ထားနိုင်သနည်း။

AYA credit card ဖြင့်ဝယ်ယူမှုပြုလုပ်ပြီးပြီးခြင်း Simple Pay Instalment Plan သို့ ပြောင်းလဲရန်အတွက် 09-458588953 သို့ ဖုန်းဆက်အကြောင်းကြားရန်လိုအပ်ပါသည်။ ဖုန်းခေါ်ဆိုမှုများအား ဖြစ်နိုင်လျှင် ချက်ချင်းပြုလုပ်ရန် လိုအပ်ပြီး အထူးသဖြင့် သင်၏ လစဉ် Credit Card Bill မရရှိခင် ပြုလုပ်ရမည်ဖြစ်သည်။

၂။ SimplePay Instalment Plan ရယူနိုင်ရန် အတွက် မည်သည့် POS ဖြင့် အသုံးပြုရမည်နည်း။

SimplePay Instalment Plan ရယူနိုင်ရန် အတွက် AYA Bank ၏ POS ဖြင့်သာ အသုံးပြုရပါမည်။

၃။ Simple Pay Instalment Plan သည် Credit Limit (Credit Card ဖြင့်ငွေသုံးစွဲနိုင်မှုပမာဏ)ကိုတိုးပွားစေပါသလား။

Simple Pay Instalment Plan သည် Credit Limit (Credit Card ဖြင့်ငွေသုံးစွဲနိုင်မှုပမာဏ)ကို မတိုးပွားစေပါ။ သင်၏ Credit Card ဖြင့် ဝယ်ယူခြင်းများကို Simple Pay Plan သို့ပြောင်းပြီးပြီးခြင်း သင်၏ Credit Limit သည် မူလပမာဏအတိုင်း ပြန်လည်ရရှိမည်ဖြစ်ပါသည်။

ဥပမာအားဖြင့်- သင်၏ Credit Limit သည် (၅၀၀,၀၀၀)ကျပ် ဖြစ်ပြီး TVတစ်လုံး ဝယ်ယူခြင်း အတွက် (၂၀၀,၀၀၀)ကျပ် ကုန်ကျလျှင် သင်၏ Credit Limit မှ (၂၀၀,၀၀၀)ကျပ်ကို နှုတ်မည်ဖြစ်ပါသည်။ သို့သော် TV ဝယ်ယူခြင်းအား Simple Pay Instalment Plan သို့ ပြောင်းလဲလိုက်ပါက - သင်၏ Credit Limit မူလပမာဏ (၅၀၀,၀၀၀)ကျပ် သို့ ပြန်လည်ရရှိ မည်ဖြစ်ပါသည်။

၄။ Simple Pay Bill ကိုမည်သို့သိရှိနိုင်သနည်း။

Simple Pay Bill လစဉ်ပေးချေရမည့် ပမာဏသည် သင်၏ လစဉ် Credit Card Statement တွင်ပါဝင်မည်ဖြစ်ပါသည်။

၅။ တစ်ကြိမ်လျှင် Transaction မည်မျှကိုပြောင်းလဲနိုင်သနည်း။

အခြား Simple Pay Instalment Plan တစ်ခုကို ထပ်မံလျှောက်ထားနိုင်ရန်အတွက် သင်၏လက်ရှိ Simple pay ကို ပထမဆုံးအပြည့်အဝ ပေးချေရန် လိုအပ်ပါသည်။

၆။ SimplePay Instalment Plan သို့ ပြောင်းရန်အတွက် အချိန်မည်မျှကြာမည်နည်း။

SimplePay Instalment Plan သို့ပြောင်းရန် ဖုန်းခေါ်ဆိုမှုပြီးသည်နှင့် ချက်ချင်းရနိုင်ပါသည်။

၇။ SimplePay Instalment Plan ကို မည်သည့်အချိန်တွင် ပေးချေရမည်နည်း။

လစဉ်အရစ်ကျပေးချေမှုအား Credit Card Statement ရရှိပြီး လစဉ်လတိုင်း၏ (၂၀) ရက် မတိုင်ခင် ပြုလုပ်ရမည်ဖြစ်ပါသည်။

FEES & CHARGES

၁။ SimplePay Instalment Plan ၏ Fees & Charges များကိုဖော်ပြပါ။

SimplePay ၏ Fees & Charges ကိုသိရှိရန်အတွက် www.ayabank.com/simplepay တွင်ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါသည်။

၂။ SimplePay Instalment Plan ၏ လစဉ်ပေးချေရမည့် ပမာဏကို ပေးချေရန် နောက်ကျပါက မည်သို့ ဆောင်ရွက်မည်နည်း။

လစဉ်ပေးချေရမည့် ပမာဏကို ပေးချေရန် နောက်ကျပါက Credit Card ၏ ပုံမှန်အတိုးနှုန်းဖြစ်သော တစ်လလျှင် (၁.၀၈%) နှင့် ဒဏ်ကြေး (၁%) ကိုပြောင်းလဲကောက်ခံသွားမည် ဖြစ်ပါသည်။ ထို့ကြောင့် အနည်းဆုံး သင့်၏ SimplePay Instalment Plan ကို အပြည့်အဝပေးချေရပါမည်။

၃။ SimplePay Instalment Plan တွင်နောက်ကျ၍ ပေးချေခြင်းများအတွက် အခြား Fees & Charges ရှိပါသလား။

SimplePay Instalment Plan သည် Credit Card ဖြင့်အသုံးပြုရသော လစဉ်အရစ်ကျပေးချေမှုဖြစ်သည်။ သတ်မှတ်ထားသော အချိန်အတွင်းပေးချေပါက အခြား fees & changes များမရှိပါ။ သို့သော်နောက်ကျ၍ ပေးချေခြင်းများအတွက် အခြားသတ်မှတ်ထားသော ဝန်ဆောင်ခများ ရှိမည်ဖြစ်ပါသည်။